

Highlights from DVB Debate's Elderly Survival Show

September 24, 2016

"How do the Elderly Survive?"

"သက်ကြီးရွယ်အိုတွေဟာ ချမ်းသာတဲ့သူဆိုရင်လည်း ချမ်းသာတဲ့အလျောက် အိမ်တွင်းမှာပဲ အထီးကျန်နေတယ်။ လူလတ်တန်းစားကျတော့ စားဝတ်နေရေးအတွက် မိသားစုနဲ့အတူ ဒိုးတူပေါင်ဖက် ရုန်းကန်နေရတယ်။ ဆင်းရဲတဲ့သူတွေကျတော့လည်း မိသားစုက မစောင့်ရှောက်နိုင်ကြတော့ဘဲ လမ်းဘေးရောက်သွားကြရတယ်"

ဒေါ်သင်းရွှေစင်လှိုင် - ခိုလှုံရာရိပ်သာ/ပရဟိတကွန်ရက် တည်ထောင်သူ

---

"သက်ကြီးရွယ်အိုတွေအနေနဲ့ကျတော့ သူတို့နေတဲ့နေရာမှာပဲ တသက်လုံး နေသွားချင်တာ သူတို့ရဲ့ခံစားမှု ။ နေ့ခင်းပိုင်း အထီးကျန်ဆန်မှုကို ကျမတို့ နေ့ပိုင်းစောင့်ရှောက်မှု ဂေဟာမှာ သူတို့အချင်းချင်း အဖော်လာပြုနိုင်ကြတယ်"

ဒေါက်တာ ကေသီကျော် - ဒုတိယညွှန်ကြားရေးမှူး(လူမှုဝန်ထမ်းဦးစီးဌာန)၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ တာဝန်ခံ

---

"လူဟာ စွန့်ပစ်တာခံရအောင် အမှိုက်မှ မဟုတ်တာ ကျမတို့ ရိပ်သာက တခြားရိပ်သာတွေက သတ်မှတ်ချက်တွေနဲ့ လက်မခံတဲ့ အဘိုးအဘွားတွေကို လက်ခံပေးနေတယ်။ စွန့်ပစ်ခံရတဲ့ အဘိုး အဘွားတွေကို ကျမတို့ လိုက်ကောက်ပါတယ်"

ဒေါ်သင်းရွှေစင်လှိုင် - ခိုလှုံရာရိပ်သာ/ပရဟိတကွန်ရက် တည်ထောင်သူ

---

"ကျမတို့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စစ်တမ်းတွေအရ အသက် ၆၅ နှစ်ကျော် သက်ကြီးပိုင်း ၅ ယောက်မှာ ၁ ယောက်က အလုပ်လုပ်နေရတယ်. ဘယ်လို အလုပ်တွေလဲဆိုရင် ၆၀ ရာနှုန်းကျော်လောက်က လယ်ယာတွေမှာ ကာယခွန်အားနဲ့ ပင်ပင်ပန်းပန်းကို အလုပ်လုပ်နေရတယ်"

ဒေါ်ခင်ဇာနိုင် - မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ဌာနေကိုယ်စားလှယ်(ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့)

---

"သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်တဲ့ စွန့်ပစ်ခံရမှု၊ စောင့်ရှောက်မှုလိုအပ်နေတာ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်အလက် ကျမတို့မှာ မရှိသေးဘူး။ Need Analysis မှာ ပါရဦးမယ်"

ဒေါက်တာ ကေသီကျော် - ဒုတိယညွှန်ကြားရေးမှူး(လူမှုဝန်ထမ်းဦးစီးဌာန)၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ တာဝန်ခံ

---

“ကျမတို့မှာ သတင်းအချက်အလက် အတိအကျမရှိတော့ ပြဿနာကို ပြဿနာလို့ မမြင်တော့ဘူး။ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးတွေ ရှိပေမယ့် သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးရယ်ဆိုပြီး UNရဲ့ ကွန်ဗန်းရှင်းမှာလည်း မရှိသေးဘူး။ ထည့်သွင်းစဉ်းစားကြဖို့တော့ ရှိနေပါပြီ”

ဒေါ်ခင်ဇာနိုင် - မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ဌာနေကိုယ်စားလှယ်(ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့)

---

“ပင်စင်စားတွေကို အသုံးချဖို့ လိုအပ်တယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင် ကျနော်တို့မှာ လုပ်အားတွေရှိပါသေးတယ်။ အခု ကျနော်ဆိုရင် လက်ရှိနေနေတဲ့ အိမ်ကနေ ဖယ်ပေးရဖို့ရှိနေပြီ။ ကျနော်နဲ့ ဘဝတူတွေကို ပင်စင်ရသွားတဲ့အခါမှာ နေထိုင်ဖို့ နေရာထိုင်ခင်းလေးတွေ နိုင်ငံတော်က စီစဉ်ပေးပါလို့”

ဦးတင်မောင် - ရဲအရာရှိ(ငြိမ်း)

---

“လမ်းတိုင်း ရပ်ကွက်တိုင်းမှာ စွန့်ပစ်ခံ သက်ကြီးရွယ်အိုတွေ ရှိတယ်။ ဒီပြဿနာကို အမှိုက်ရွှေ့သလို ဟိုရွှေ့ ဒီရွှေ့ လုပ်လို့မရဘူး။ ဆေးရုံတွေမှာ အဘိုး အဘွားတွေ ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူး။ ဆေးရုံကဆင်းလာတဲ့ စွန့်ပစ်ခံ အဘိုး အဘွားတွေကိုရော ဘယ်သူက စောင့်ရှောက်မလဲ? ရန်ကုန်မြို့အနေအထားမှာတောင် အခြေအနေတွေက ဆိုးဝါးနေပြီ”

ဦးမြင့်ဇော် - ရှင်ရေးကူညီမှုအသင်း

---

“နိုင်ငံကို ပေးဆပ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ဘဝအာမခံချက် ပေးနိုင်အောင် ကျနော်တို့ ကြိုးစားခဲ့ဖူးတယ် လက်တွေ့မှာ အဆင်မပြေခဲ့ဘူး။ ပင်စင်လစာချင်းတူရင်တောင် အရပ်သားဝန်ထမ်းတွေဟာ တပ်မတော် အငြိမ်းစား ဝန်ထမ်းတွေထက် ရတဲ့ရာနှုန်းဟာ အင်မတန် နည်းတယ်”

ဦးဌေးဦး(စိန်ဂျွန်း) - အမျိုးသားလွှတ်တော်အမတ်

---

“မဖြစ်မနေကို အဘိုး အဘွားတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အခွန်တခု သတ်သတ်မှတ်မှတ် ဖြတ်ပြီး ထောက်ပံ့ပေးရပါမယ်”

ဒေါ်မြတ်မြတ်သူ - Save the Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်း

---

“မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာဆို အိမ်ထောင်စု ၇၀ ရာနှုန်းလောက်မှာ အဘိုး အဘွားတွေချည်း ကျန်တော့တယ် သူတို့သားသမီးတွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတယ် သူတို့အတွက်ရော ဘာလုပ်ပေးနိုင်မလဲ? နောက် စစ်ဘေးရှောင်စခန်းက အဘိုး အဘွားအတွက် စောင့်ရှောက်ရေးကို ဘာတွေလုပ်ပေးနိုင်မလဲ?”

မနန်းစိုးစန္ဒာ - ကံ့ကော်ပညာရေးစင်တာ

---

“ကျနော်တို့ အခု ဖုန်းခွန်ကရိုမယ့် အခွန်ကပညာရေးအတွက် သုံးမယ်၊ ထီကရိုတဲ့ အခွန်ငွေဆို တပ်မတော်က ရတယ် ဒီလိုမျိုးပဲ အဖိုး အဖွားတွေအတွက် စောင့်ရှောက်ရေးမှာ သုံးဖို့ အခွန်ဝင်ငွေ ရအောင် ဖန်တီးပေးဖို့လိုပါမယ်”

ဦးဌေးဦး(စိန်ဂျွန်း) - အမျိုးသားလွှတ်တော်အမတ်

---